



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး

ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁ / ၂၀၂၀
၁၃၈၂ ခုနှစ်၊ နယ်မြို့ပြည့်ကျော် ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်)

ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဆိုင်ရာအမိန့်

လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (COVID - 19) ကြောင့် ထိခိုက်မှု
ဖြစ်ပွားခဲ့သည့်လုပ်ငန်းများ၏ စီးပွားရေးသက်ရောက်မှုများအပေါ် “အားလုံးတစ်ပေါင်းတည်း ကျော်လွှားခြင်း
COVID - 19 စီးပွားရေးကုစားမှုအစီအစဉ် (COVID - 19 Economic Relief Plan) ” နှင့်အညီ
အကောင်အထည်ဖော်ကုစားပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၃၂ အရ
အပ်နှင့်ထားသည့်လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကို ထုတ်ပြန်
လိုက်သည်။

- ၁။ ဤအမိန့်ကို ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဆိုင်ရာအမိန့်ဟု ခေါ်တွင်ဖော်ရမည်။
- ၂။ ဤအမိန့်သည် ၂၀၂၀-၂၀၂၁ စည်းကြပ်နှစ်အတွက် အကျိုးသက်ရောက်ဖော်ရမည်။
- ၃။ ဤအမိန့်တွင်ပါရှိသောစကားရပ်များသည် ဝင်ငွေခွန်ဥပဒေနှင့် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏
အခွန်အကောက်ဥပဒေတို့တွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်ဖော်ရမည်။
- ၄။ အားလုံးတစ်ပေါင်းတည်းကျော်လွှားခြင်း COVID - 19 စီးပွားရေးကုစားမှုအစီအစဉ် (COVID - 19
Economic Relief Plan) ၏ ပန်းတိုင် (၂)၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်ဘဏ်လုပ်ငန်း
များအား တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍအပေါ် သက်ရောက်မှုကို ဖြေလျှော့
ပေးခြင်း ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် အောက်ဖော်ပြပါ အခွန်သက်သာခွင့်များကို
ခံစားခွင့်ပြုလိုက်သည်-

(က) ၂၀၁၉-၂၀၂၀ ဝင်ငွေနှစ်အတွင်း ထပ်တိုးပေးချေရသည့်လုပ်ခု လစာ စုစုပေါင်း၏ ၁၀
ရာခိုင်နှုန်းကို ပြန်အမဲးငွေပိုင်ခွင့်မရှိသည့် အခွန်ခုနှစ်ခွင့် (non-refundable tax
credit) အဖြစ် ခံစားခွင့်

- (ခ) ၂၀၁၉-၂၀၂၀ ဝင်ငွေနှစ်အတွင်း ထပ်တိုးပေးချေခဲ့ရသည့်လုပ်ခ လစာစုစုပေါင်း ပေးချေမှု၏ ၁၂၅ ရာခိုင်နှစ်နှင့်ညီမြှေသာပမာဏကို အသုံးစရိတ်အဖြစ် ဝင်ငွေမှ နှုတ်ပယ်ခွင့်။
- (ဂ) ၂၀၁၉-၂၀၂၀ ဝင်ငွေနှစ်အတွင်း သတ်မှတ် မတည်အပိုင်ပစ္စည်းများ ထပ်တိုးရင်းနှီး မြှုပ်နှံမှုအတွက် တိုးချွဲသုံးစွဲခဲ့သည့် မတည်ပစ္စည်းတန်ဖိုးစုစုပေါင်း၏ ၁၀ ရာခိုင်နှစ်နှင့်ကို ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခုနှစ်ခွင့် (non - refundable tax credit) အဖြစ် ခံစားခွင့်။
- (ဃ) ၂၀၁၉-၂၀၂၀ ဝင်ငွေနှစ်အတွက် ရရှိမည့် ထပ်တိုးသတ်မှတ် မတည်အပိုင်ပစ္စည်း တန်ဖိုးလျော့စရိတ်၏ ၁၂၅ ရာခိုင်နှစ်နှင့်ညီမြှေသာပမာဏကို တစ်ကြိမ်တည်း တိုးမြှုင့်ခံစားခွင့် (one time depreciation)။
- ၅။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနသည် အပိုဒ် ၄ ပါ အခွန်သက်သာခွင့်များဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ခံစားခွင့်ရှိသည့် စီးပွားရေးလုပ်ငန်းများကို အမိန့်ကြော်ပြာစာ ထုတ်ပြန်၍ သတ်မှတ်ရမည်။

(ပု) ဝင်းမြှုင်
နိုင်ငံတော်သမွတ်
ပြည်ထောင်စုသမွတ်မြန်မာနိုင်ငံတော်